

		အဘိဓာန်ပုံစံ	MASU-ပုံစံ	NAI-ပုံစံ	TE-ပုံစံ	TA-ပုံစံ	
အုပ်စု ၁	- (w) -t -r	ဝယ်တယ်	かう ka u	か かい ます ka i masu	*かわ ない *kaw a nai	買って kat te	買った kat ta
		စောင့်တယ်	待つ mat u	まち まち ます mat i masu	待た ない mat a nai	まって mat te	待った mat ta
		စီးတယ်	乗る nor u	乗り のり ます nor i masu	乗ら ない nor a nai	乗って not te	乗った not ta
	-b -m	ခေါ်တယ်	呼ぶ yob u	呼び よび ます yob i masu	呼ば ない yob a nai	呼んで yon de	呼んだ yon da
		သောက်တယ်	飲む nom u	飲み のみ ます nom i masu	飲ま ない nom a nai	飲んで non de	飲んだ non da
	-k	ရေးတယ်	書く kak u	書き かき ます kak i masu	かか ない kak a nai	書いて kai te	書いた kai ta
		သွားတယ်	行く ik u	行き いき ます ik i masu	行か ない ik a nai	**行って **it te	**行った **it ta
	-g	ရေကူးတယ်	泳ぐ oyog u	泳ぎ およぎ ます oyog i masu	泳が ない oyog a nai	泳いで oyoi de	泳いだ oyoi da
	-s	စကားပြောတယ်	話す hanas u	話し はな します hanas i masu	話さ ない hanas a nai	話して hanasi te	話した hanasi ta
	အုပ်စု ၂	ကြည့်တယ်	見る mi ru	見 み ます mi masu	見 ない mi nai	見て mi te	見た mi ta
		စားတယ်	食べる tabe ru	食べ たべ ます tabe masu	食べ ない tabe nai	食べて tabe te	食べた tabe ta
	အုပ်စု ၃ (ပုံမှန်မဟုတ်သော ကြိယာများ)	လာတယ်	来る ku ru	来 き ます ki masu	こ 来 ない ko nai	来て ki te	来た ki ta
ပြုလုပ်တယ်		する su ru	し し ます si masu	し ない si nai	して si te	した si ta	

s+i → shi t+i → chi t+u → tsu

* “a” နဲ့တွဲချိန်မှာ “(w)” ကို “wa” လို့အသံထွက်ပြီး “i”, “u”, “e”, “o” တို့နဲ့ တွဲတဲ့ အသံထွက်မရှိပါ။

** ပုံမှန်မဟုတ်တဲ့ သဏ္ဍာန်ပြောင်းပုံများ

အုပ်စုတူ ကြိယာများ (ဥပမာ)	
あ a+u	会 う တွေ့တယ်၊ い i+u 言 う ပြောတယ်၊ うた uta+u 歌 う သီချင်းဆိုတယ်၊ つか tsuka+u 使 う သုံးတယ်
た tat+u	立 つ ရပ်တယ်
あ ar+u	ある ရှိတယ်၊ おど odor+u 踊 る ကတယ်၊ かえ kaer+u 帰 る ပြန်တယ်၊ つく tsukur+u 作 る ပြုလုပ်တယ်၊ わか wakar+u 分 か る နားလည်တယ်
と tob+u	飛 ぶ ပျံတယ်၊ あそ asob+u 遊 ぶ ကစားတယ်
こ kom+u	混 む ပြည့်ကျပ်တယ်၊ やす yasum+u 休 む အနားယူတယ်၊ よ yom+u 読 む ဖတ်တယ်
あ ak+u	開 く ပွင့်တယ်၊ き kik+u 聞 く နားထောင်တယ်၊ つ tsuk+u 着 く ဆိုက်ရောက်တယ်၊ はた hatarak+u 働 く အလုပ်လုပ်တယ်
ぬ nug+u	脱 ぐ ချွတ်တယ်
お otos+u	落 と す ချတယ်၊ こぼ kobos+u す お と す ဖိတ်ကျတယ်၊ な nakus+u く す ရှောင်တယ်၊ わた watas+u す ပေးအပ်တယ်
i+ru	い i+ru る ရှိတယ်၊ でき deki+ru る လုပ်နိုင်တယ်၊ おち ochi+ru る ကျတယ်
おし oshie+ru	教 える သင်ပေးတယ်၊ つか tsukare+ru れる ပင်ပန်းတယ်၊ わす wasure+ru れる မေ့လျော့တယ်၊ い ire+ru れる ထည့်တယ်
べんきょ benkyoo-su+ru	強 す る လေ့လာသင်ယူတယ်၊ よやく yoyaku-su+ru す る ကြိုတင်စာရင်းပေးတယ်၊ りょこう ryokoo-su+ru す る ခရီးသွားတယ်

ယဉ်ကျေးတဲ့အသုံးအနှုန်းနဲ့ သာမန်အသုံးအနှုန်း (ကြိယာ/နာမဝိသေသန/နာမ်များ)

		ယဉ်ကျေးတဲ့အသုံးအနှုန်း	
ကြိယာများ		အတိတ်ပြုမဟုတ်	အတိတ်ပြု
အုပ်စု ၁ きく kiku နားထောင်တယ်	ရိုးရိုး	聞きます (MASU-ပုံစံ) kiki-masu	聞きました kiki-mashita
	အငြင်း	聞きません kiki-masen	聞きませんでした kiki-masen-deshita
အုပ်စု ၂ 食べる taberu စားတယ်	ရိုးရိုး	食べます (MASU-ပုံစံ) tabe-masu	食べました tabe-mashita
	အငြင်း	食べません tabe-masen	食べませんでした tabe-masen-deshita
အုပ်စု ၃ する suru ပြုလုပ်တယ်	ရိုးရိုး	します (MASU-ပုံစံ) shi-masu	しました shi-mashita
	အငြင်း	しません shi-masen	しませんでした shi-masen-deshita

I-နာမဝိသေသနများ		ပစ္စုပ္ပန်ပြု	အတိတ်ပြု
おいしい oishii အရသာရှိတဲ့	ရိုးရိုး	おいしいです oishi-i desu	おいしかったです oishi-katta desu
	အငြင်း	おいしくありません oishi-ku nai desu	おいしくなかったです oishi-ku nakatta desu
いい ii ကောင်းတဲ့	ရိုးရိုး	いいです i-i desu	よかったです yo-katta desu
	အငြင်း	よくありません yo-ku nai desu	よくなかったです yo-ku nakatta desu

NA-နာမဝိသေသနများ		ပစ္စုပ္ပန်ပြု	အတိတ်ပြု
元気 (な) genki (na) ကျန်းမာတဲ့	ရိုးရိုး	元気です genki desu	元気でした genki deshita
	အငြင်း	元気じゃありません genki ja nai desu	元気じゃなかったです genki ja nakatta desu

နာမ်များ		ပစ္စုပ္ပန်ပြု	အတိတ်ပြု
あめ ame ရိုး	ရိုးရိုး	雨が ame desu	雨が ame deshita
	အငြင်း	雨が ame ja nai desu	雨が ame ja nakatta desu

		သာမန်အသုံးအနှုန်း	
		အတိတ်ပြုမဟုတ်	အတိတ်ပြု
ရိုးရိုး	きく (အတိတ်ပုံစံ) kiku	聞いた (TA-ပုံစံ) kii-ta	
အငြင်း	聞かない (NAI-ပုံစံ) kika-nai	聞かなかった kika-nakatta	
ရိုးရိုး	食べる (အတိတ်ပုံစံ) tabe-ru	食べた (TA-ပုံစံ) tabe-ta	
အငြင်း	食べない (NAI-ပုံစံ) tabe-nai	食べなかった tabe-nakatta	
ရိုးရိုး	する (အတိတ်ပုံစံ) su-ru	した (TA-ပုံစံ) shi-ta	
အငြင်း	しない (NAI-ပုံစံ) shi-nai	しなかった shi-nakatta	

		ပစ္စုပ္ပန်ပြု	အတိတ်ပြု
ရိုးရိုး	おいしい oishi-i	おいしかったです oishi-katta	
အငြင်း	おいしくない oishi-ku nai	おいしくなかった oishi-ku nakatta	
ရိုးရိုး	いい i-i	よかったです yo-katta	
အငြင်း	よくない yo-ku nai	よくなかったです yo-ku nakatta	

		ပစ္စုပ္ပန်ပြု	အတိတ်ပြု
ရိုးရိုး	元気だ genki da	元気だった genki datta	
အငြင်း	元気じゃない genki ja nai	元気じゃなかった genki ja nakatta	

		ပစ္စုပ္ပန်ပြု	အတိတ်ပြု
ရိုးရိုး	雨が ame da	雨が ame datta	
အငြင်း	雨が ame ja nai	雨が ame ja nakatta	

အသုံးကျတဲ့ စကားလုံးများ

မိသားစု (ကိုယ့်မိသားစုကို ပိတ်ဆက်ပေးခြင်း)

母 / お母さん * အမေ ha ¹ ha / oka ¹ asan	父 / お父さん * အဖေ chi ¹ chi / oto ¹ osan	姉 / お姉さん * အစ်မ ane / one ¹ esan
兄 / お兄さん * အစ်ကို a ¹ ni / oni ¹ isan	妹 ညီမ imooto ¹	弟 ညီ otooto ¹
妻 ဇနီး tsu ¹ ma	夫 ခင်ပွန်း otto	娘 သမီး musume ¹
息子 သား musuko		

(*ပေါ့ပေါ့ပါးပါးအသုံးအနှုန်း)

မြို့ထဲကနေရာများ

駅 ဘူတာရုံ e ¹ ki	ホテル ဟိုတယ် ho ¹ teru	コンビニ ကုန်စုံဆိုင် konbini
交番 ရဲကင်း kooban	郵便局 စာတိုက် yuubi ¹ nkyoku	銀行 ဘဏ် ginkoo
病院 ဆေးရုံ byooin	博物館 ပြတိုက် hakubutsu ¹ kan	美術館 အနုပညာပြတိုက် bijutsu ¹ kan
公園 ပန်းခြံ kooen	観光案内所 ခရီးသွားလမ်းညွှန်စင်တာ kankoo-annaijo	スーパー စုပါမားကတ် su ¹ upaa

သယ်ယူပို့ဆောင်ရေးယာဉ်

電車 ရထား densha	地下鉄 မြေအောက်ရထား chikatetsu	新幹線 ရှင်ကန်းစိန်း ကျည်ဆန်ရထား shinka ¹ nsen
モノレール မိုနိုရေးလ် monore ¹ eru	バス ဘတ်စကား ba ¹ su	タクシー တက္ကစီ ta ¹ kushii
車 ကား kuruma	飛行機 လေယာဉ် hiko ¹ oki	船 သင်္ဘော fu ¹ ne
自転車 စက်ဘီး jitensha	オートバイ မော်တော်ဆိုင်ကယ် ooto ¹ bai	

အလုပ်အကိုင်

会社員 ကုမ္ပဏီဝန်ထမ်း kaisha ¹ in	学生 ကျောင်းသား gakusee	教師 ဆရာ kyo ¹ oshi
エンジニア အင်ဂျင်နီယာ enji ¹ nia	医者 ဆရာဝန် isha	料理人 စားဖိုမှု ryoorinin
公務員 အစိုးရဝန်ထမ်း koomu ¹ in	主婦 အိမ်ရှင်မ shu ¹ fu	プログラマー ပရိုဂရမ်မာ puroguramaa

ခန္ဓာကိုယ်

頭 ဦးခေါင်း atama ¹	目 မျက်လုံး me ¹	耳 နား mimi ¹
口 ဝါးစပ် kuchi	首 လည်ပင်း kubi	喉 လည်ချောင်း no ¹ do
肩 ပုခုံး ka ¹ ta	手 လက် te ¹	足 ခြေထောက် ashi ¹
お腹 ဝိုက် onaka	歯 သွား ha ¹	指 လက်ချောင်း yubi ¹

(ဟိုတယ်အခန်းရဲ့) ပစ္စည်းများ

トイレ အိမ်သာ to ¹ ire	窓 ပြတင်းပေါက် ma ¹ do	風呂 / お風呂 ရေချိုးခန်း/ရေစိမ်ကန် furo ¹ / ofu ¹ ro
電気 လျှပ်စစ် de ¹ nki	テレビ ရုပ်မြင်သံကြား te ¹ rebi	冷蔵庫 ရေခဲသေတ္တာ reezo ¹ oko
エアコン လေအေးပေးစက် eakon	ベッド ခုတင် be ¹ ddo	コンセント မီးပလပ် ko ¹ nsento

အဝတ်အထည်

シャツ ရှပ်အင်္ကျီ sha ¹ tsu	ジャケット အပေါ်အင်္ကျီ jaketto	セーター ဆွယ်တာ se ¹ etaa
帽子 ဦးထုပ် booshi	スカート စကတ် suka ¹ ato	靴 ဂွမ်းနပ် kutsu ¹
靴下 ခြေအိတ် kutsu ¹ shita	下着 အတွင်းခံ shitagi	手袋 လက်အိတ် tebu ¹ kuro
ネクタイ နက်ကတိုင် ne ¹ kutai	ベルト ခါးပတ် beruto	ズボン / パンツ ဘောင်းဘီ zubo ¹ n / pantsu